

မဂ္ဂင် (၁၂) ပါး

အရိယာမဂ္ဂင်(သမ္မာမဂ္ဂင်)(သုဂတိမဂ္ဂင်) (၈)ပါး		မိစ္ဆာမဂ္ဂင် (ဒုဂ္ဂတိမဂ္ဂင်) (၄)ပါး	
ပညာ	သမ္မာဒိဋ္ဌိ	ကာရက(အလုပ်) မဂ္ဂင်(၅)	မိစ္ဆာဒိဋ္ဌိ
	သမ္မာသင်္ကပ္ပ		မိစ္ဆာသင်္ကပ္ပ
သမာဓိ	သမ္မာဝါယာမ		မိစ္ဆာဝါယာမ
	သမ္မာသတိ		
	သမ္မာသမာဓိ		မိစ္ဆာသမာဓိ
သီလ	သမ္မာဝါစာ		ပုဗ္ဗဘာဂမဂ္ဂင် (၃) (ကြိုတင်ဆောက်တည်)
	သမ္မာကမ္မန္တ		
	သမ္မာအာဇီဝ		

သစ္စာ (၄) ပါး

ဝိပဿနာ		အကျိုးသစ္စာ		အကြောင်းသစ္စာ	
တရားရှု	လောကီသစ္စာ ဝဋ်	ဒုက္ခ သစ္စာ	မွေး၊အို၊နာ၊သေ၊ မုန်းမှုဆုံ၊ ချစ်မှုကွဲ လိုတာမရ၊ မရကိုလိုချင် စွဲလန်းမှု တွယ်တာမှု ခန္ဓာ (၅)ပါး	သမုဒယ သစ္စာ	လောဘ(တဏှာ)
မရှုရ	လောကုတ္တရာသစ္စာ ဝိဝဋ်	နိရောဓ သစ္စာ	နိဗ္ဗာန်	မဂ္ဂသစ္စာ	မဂ္ဂင်(၈)ပါး

မှတ်ချက်= ပုထုဇဉ်ပုဂ္ဂိုလ်တို့ အာရုံမပြုနိုင်သော တရားဖြစ်သောကြောင့် လောကုတ္တရာသစ္စာများကို ဝိပဿနာမရှုရ။

အမှန်တရားများကို

- ၁။ နာယူလေ့လာသိ (သစ္စဉာဏ်) (ပရိယတ္တိ)
- ၂။ ကျင့်သုံးသိ (ကိစ္စဉာဏ်) (ပဋိပတ္တိ)
- ၃။ ဆုံးဖြတ်သိ (ကတဉာဏ်) (ပဋိဝေဓ)

သုံးမျိုးလုံး ကိုယ်ပိုင်ဉာဏ်ဖြင့် သိအောင် အားထုတ်ရမည်။

